

မှန်းချင့် က၊ <hman: khyin> 估量，推测：လာကြည့်မည်လူအ
တော်များလိမ့်မည်ဟု ~ မိသည်။ 估计来看的人会很多。

မှန်းခြေ န၊ <hman: gyei> 预计，估计

မှန်းခြေကိုက် က၊ <hman: gyei kait> 合算，与估计相符

မှန်းခြေပေါက် က၊ <hman: gyei paut> 达到预定的目标，
完成预定计划

မှန်းခြေသန်းခြေ န၊ <hman: gyei than: gyei> 估计，猜测，
သူ့ ~ မှန်မှန်ဆိုတာနောင်သိလိမ့်မယ်။ 将来就知道他的估
计对不对了。

မှန်းဆ က၊ <hman: hsa> 估量，猜测： ~ ချက် 估计，预
计

မှန်းဆင် န၊ <hman: hsin> 四象(诱捕野象用的驯象)

မှန်းဆင်မ န၊ <hman: hsin ma> = မှန်းဆင်

မှန်းတမ်းရမ်းတမ်း က၊ <hman: dan: yan: dan:> 臆测，
估摸着： ~ လုပ်နေယင်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။ 先主
观臆测去干事情是干不好的。

မှန်းထား က၊ <hman: hta:> 估计，预计： တနှစ်အတွင်းပြီးမည်ဟု
~ သည်။ 预计一年之内搞完。

မှန်းမိ က၊ <hman: mi> 估计到，可以预计

မှန်းမျှော် က၊ <hman: hmyaw> = မျှော်မှန်း

မှန်းရှယ် က၊ <hman: ywe> 预计，预订；瞄准： ~ ထားသည်
အတိုင်းလုပ်ငန်းပြီးနိုင်ပါလိမ့်မည်။ 能按预订计划结束工作。

မှန် က၊ <hmein> ①光线暗淡： မီးရောင် ~ လိုက်တာ။ 灯
光太暗了。②失去光泽；褪色： အရောင် ~ သည်။ 颜色
不鲜艳，褪色了。③(威力，命运等)减退，衰败，如：
တန်ခိုး ~ ၊ သတင်း ~ ၊ ကံ ~ 等

မှန်ကုပ်ကုပ် က၊ <hmein kout kout> 无精打采： သား
ငယ်မှာနေမကောင်းပြီးကတည်းက ~ ဖြစ်နေသည်။ 小儿子从
生病时起就没精打采。

မှန်ညှိုး က၊ <hmein hnyo> ①暗淡，失去光泽，褪色：
ရေလျှော်ဖန်များလွန်းသဖြင့်အရောင် ~ နေလေပြီ။ 因洗的次数
太多，褪色了。②无精打采，萎靡不振： လူမမာ ~ လျှင်
မကောင်းပါ။ 病人老无精打采不好。

မှန်မှေး က၊ <hmein hmei> 昏暗，暗淡

မှန်မှန် က၊ <hmein hmein> 昏暗： မှန်အိမ်ကို ~ ထွန်းထားသည်။
点着昏暗的油灯。

မှန်မှန်ကုပ်ကုပ် က၊ <hmein hmein kout kout> 老实；安
分守己： စာကိုသာကြိုးစားပြီး ~ နေခဲ့သည်။ 只顾用功读书，
安分守己地过日子。

မှန်ယော် က၊ <hmein yaw> 色泽暗淡： အရောင်များ ~
သည်။ 颜色暗淡。

မှန်လျော့ က၊ <hmein yaw> 微弱，暗淡： အသံ ~ စွာထွက်
လာ၏။ 发出微弱的声音。 / ~ သောရေနံဆီမီးခွက်အရောင်
昏暗的煤油灯光

မှိုန်း I န၊ <hmein:> 猎叉；鱼叉 II က၊ <hmein:> ①眯；
闭目养神： ဘကြီးကားနေ့လယ်နေ့ခင်းခဏလောက် ~ နေကျပြစ်
သည်။ 大伯经常在中午打个盹儿。②昏沉沉的： လူမမာ
~ နေတယ်။ 病人没精神。③默然认可，默然接受，默认：
အခွင့်အရေးရမည်လားဟုမျှော်ကိုး၍ ~ မနေကြပါနှင့်။ 不要因期
待会得到什么好处而默然认可。

မှိုန်းခံ က၊ <hmein: khan> 悠然自得地享受他人的侍候
(指按摩、穿衣脱鞋等)

မှိုန်းခွ န၊ <hmein: gwa> 鱼叉

မှိုန်းစက် က၊ <hmein: set> 打盹儿，闭目养神

မှိုန်းဆေး န၊ <hmein: zei:> (捕象用的)麻药

မှိုန်းမှိုင် က၊ <hmein: hmain> 无精打采

မှိုန်းလက်ဝါး န၊ <hmein: let wa:> 多齿叉；鱼叉

မှုန့် I န၊ <hmon> (合)粉末，粉： ဂျုံ ~ 面粉 / ငြိတ်
ကောင်း ~ 胡椒面 II န၊ <hmon> 粉碎的

မှုန့်ညက် န၊ <hmon' nyet> 粉碎： ဆန်ကို ~ နေအောင်ထောင့်
ထားသည်။ 把米舂得粉碎。 / မှိုန့်မှုန့်ညက်ညက်ချေလိုက်သည်။
捏得粉碎。

မှုန့်မှုန့် က၊ <hmon' hmon> 碎如齏粉，粉碎性

မှုန့် န၊ <hmon> ①眼花： မျက်စိ ~ ငြို့။ 眼花。②模糊
不清： စာလုံးများ ~ နေသည်။ 字迹模糊不清。③天气阴
暗： မိုးရိပ် ~ လာသည်။ 天色阴暗下来。④愁眉不展：
မျက်နှာသည်တနေ့လုံး ~ နေသည်။ 整日愁眉不展。

မှုန့်ကုတ်ကုတ် က၊ <hmon kout kout> 脸色阴沉，阴郁

မှုန့်စား က၊ <hmon za:> (古)号召，鼓动

မှုန့်စိစိ န၊ <hmon zi zi> 模糊不清

မှုန့်စိမှုန့်များ က၊ <hmon zi hmon hmwa:> = မှိုန့်တိမှုန့်များ
မှုန့်စိမှုန့်ဝါး က၊ <hmon zi hmon wa:> 模模糊糊，朦朦
胧胧

မှုန့်ဆန် က၊ <hmon hsan> 面带怒容，脸色阴沉

မှုန့်တရီ န၊ <hmon t-yi> 愁眉不展

မှုန့်တဝါး က၊ <hmon t-wa:> = မှိုန့်ဝါးဝါး

မှုန့်တဝါးဝါး က၊ <hmon t-wa: wa:> = မှိုန့်ဝါးဝါး

မှုန့်တိမှုန့်များ က၊ <hmon ti' hmon hmwa:> 昏暗，模模
糊糊： လမ်းမီးများ ~ လင်းနိုင်ရှာသည်။ 路灯昏暗无光。 /
စာကို ~ သာမြင်ရတော့သည်။ 只能模模糊糊看见字。

မှုန့်တေ န၊ <hmon tei> 阴郁的，阴沉的： ~ နေသောမျက်နှာ
阴沉的脸

မှုန့်တေတေ က၊ <hmon tei dei> 脸色阴沉： မျက်နှာကိုအမြဲ
~ လုပ်ထားသည်။ 经常绷着脸。

မှုန့်ထန်ထန် က၊ <hmon htan dan> 沉着脸，脸色不悦

မှုန့်နံသာ န၊ <hmon nan' dha / hmon n-dha> 擦脸的
檀香粉

မှုန့်ပျဉ် က၊ <hmon pya' bya> 模模糊糊，朦朦胧胧：